

LIFT ANNUAL FORUM

Knowledge Sharing and Ideas for Myanmar's Rural Development

အသိပညာဖလှယ်ခြင်းနှင့်မြန်မာ့ကျေးလက်ဖွံ့ဖြိုးရေးအတွက် အကြံဉာဏ်များ



2014

Jointly organised with the Ministry of Livestock, Fisheries and Rural Development - MoLFRD

Thingaha Hotel, Nay Pyi Taw, November 25th and 26th 2014



Livelihoods and Food Security Trust Fund



Australian Aid



Irish Aid
Government of Ireland
Rialtas na hÉireann



Government of the Netherlands



ACKNOWLEDGEMENTS

We thank the governments of Australia, Denmark, the European Union, France, Ireland, the Netherlands, New Zealand, Sweden, Switzerland, the United Kingdom, and the United States of America for their kind contributions to improving the livelihoods and food security of the poorest and most vulnerable people in Myanmar. Their support to the Livelihoods and Food Security Trust Fund (LIFT) is gratefully acknowledged.

THE LIVELIHOODS AND FOOD SECURITY TRUST FUND

UNOPS Fund Management Office

12(O) Pyi Thu Lane, 7 Mile, Mayangone Township, Yangon, Myanmar

Phone: +95 1 65 7280-87, Fax: +95 1 65 7279

Email: lift@unops.org

www.lift-fund.org | www.facebook.com/liftfund | www.youtube.com/user/liftfund

နိဒါန်း 5

ပထမနေ့အစီအစဉ်..... 8

ဒုတိယနေ့အစီအစဉ်..... 11

အခမ်းအနားတွင်ပါဝင်ပြောကြားပေးသော ပုဂ္ဂိုလ်များ..... 12

Introduction 5

Day 1 Agenda..... 8

Day 2 Agenda..... 11

Speakers and Panellists..... 12



အသိပညာဖလှယ်ခြင်းနှင့် မြန်မာ့ကျေးလက်ဖွံ့ဖြိုးရေးအတွက် အကြံဉာဏ်များ

အသက်မွေးဝမ်းကြောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေသည် မြန်မာနိုင်ငံအနေနှင့် ဆင်းရဲနွမ်းပါးမှုနှုန်းထက်ဝက်လျော့ချရေးဟူသည့် ကုလသမဂ္ဂထောင်စုနှစ်ဖွံ့ဖြိုးရေး ရည်မှန်းချက် အမှတ်စဉ်(၁)ကို ပြီးမြောက်အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေး အတွက် ၂၀၂၀ခုနှစ်မှ စတင်၍ မြန်မာအစိုးရနှင့် လက်တွဲဆောင်ရွက် နေပါသည်။

LIFTသည် မြေယာအနည်းငယ်သာပိုင်ဆိုင်သည့် အိမ်ထောင်စုများနှင့် မြေယာမဲ့များ အားဦးတည်ပါသည်။ ၎င်းတို့ဝင်ငွေ တိုးတက်ပြီး၊ အာဟာရပြည့်ဝကာ၊ စားနပ်ရိက္ခာဖူလုံ စေရန်နှင့်လူနေမှုဘဝပိုမိုမြင့်မားစေရန် ကူညီပံ့ပိုးသောစီမံကိန်းများကိုရန်ပုံငွေ ထောက်ပံ့ပေးလျက်ရှိပါသည်။ ဤစီမံကိန်းများသည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု၊ စိုက်ပျိုးသီးနှံများအရည်အသွေးကောင်းမွန်ပြီးအထွက်တိုးမှု၊ ချေးငွေနှင့် ဈေးကွက်တို့သို့ ပိုမိုလက်လှမ်းမီလာမှုသောအခွင့်အလမ်းများကိုဖြည့်ဆည်းပေးရင်း တဖက်ကလည်း အပြောင်းအလဲများ၊ ဆုတ်ယုတ်ခြင်းများတို့နှင့်ကြုံတွေ့ရပါက ရင်ဆိုင်ကျော်လွှားနိုင် စွမ်းကိုပါ ရရှိစေပါသည်။

LIFTကိုအလှူရှင်(၁၁)ဦးတို့ကထောက်ပံ့လျက်ရှိပါသည်။ ယင်းတို့မှာ ဩစတြေးလျ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ပြင်သစ်၊ အိုင်ယာလန်၊ နယ်သာလန်၊ နယူးဇီလန်၊ ဆွစ်ဇာလန်၊ ဆွီဒင်၊ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုတို့ ဖြစ်ကြပါသည်။ အကူအညီ အထောက်အပံ့များထိရောက်မှုရှိစေရေးအတွက် ၎င်းတို့၏ အလှူငွေများကိုအတူတကွ ပေါင်းစုကာ၊ စုစုပေါင်းရရှိသောရန်ပုံငွေအတော် လာ၂၀၅သန်းကို မြန်မာနိုင်ငံတဝန်းရှိစီမံချက် ၉၀ကျော် တွင် ထောက်ပံ့လျက်ရှိပါသည်။ ထိုစီမံကိန်းများကိုအဓိက စိုက်ပျိုးမှုလေ့လာရေးနှင့် ဖွံ့ဖြိုးရေး တောင်တန်းဒေသ၊ အပူပိုင်းဒေသ၊ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသကမ်းရိုးတန်း ဒေသတို့တွင် ဆောင်ရွက်နေပါသည်။ LIFT၏ ဖွံ့ဖြိုး ရေးလုပ်ငန်းများသည် မြန်မာနိုင်ငံရှိ မြို့နယ်စုစုပေါင်း၏ ထက်ဝက်ကျော်အားလွှမ်းမိုးပြီး ဖြစ်ပါ သည်။

အဆိုပါစီမံကိန်းများအား LIFT၏ လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသော ဒေသခံနှင့် နိုင်ငံတကာ NGOအဖွဲ့အစည်းများ၊ သုတေသနနှင့်ပညာရှင်အဖွဲ့များ၊ ကုလသမဂ္ဂ

အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများတို့မှတစ်ဆင့်အကောင်အထည် ဖော်လျက်ရှိပါသည်။ ယခုအချိန်တွင်လူ ၂.၅သန်း နိုင်ငံလူဦးရေ၏ ၅ရာခိုင်နှုန်းခန့်အထိ LIFTစီမံကိန်းများမှ အကျိုးခံစားကြရပြီ ဖြစ်ပါသည်။

၂၀၁၄ခုနှစ်တွင် LIFTသည်ဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲမှုများနှင့်တစ်ပြေးညီဖြစ် စေရန်မိမိ၏မဟာဗျူဟာကို ပြန်လည်မွမ်းမံခဲ့သည်။ ထိုသို့ပြုပြင်ခြင်းမှာမိမိ၏ ဦးတည်အုပ်စု ဖြစ်သောအထိခိုက်လွယ်ဆုံးသောလူများသည် ဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်လာစေရန်ပြု ပြင်ပြောင်းလဲမှုများနှင့်အညီပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ဖြစ်ပါသည်။ LIFT၏မဟာဗျူဟာကို www.lift-fund.org တွင် လေ့လာနိုင်ပါသည်။

ဤ၂၀၁၄ခုနှစ် LIFTဖိုရမ်အားမွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းကျင်းပပါသည်။ တီထွင်ဆန်းသစ်ခြင်းနှင့် သင်ယူခြင်းတို့တွင် ဩဇာရှိသောအားဘော်တစ်ခုဖြစ်လိုသည့် LIFT ၏ရည်ရှည် မျှော်မှန်းချက် အား အထောက်အကူပြုရန်နှင့်၊ ရေရှည်တည်တံ့သောစိုက်ပျိုးရေး၊ စားနပ်ရိက္ခာ ဖူလုံရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတို့နှင့် သက်ဆိုင်သော မူဝါဒများကို ဆွေးနွေးနိုင်သည့် စင်မြင့်တစ်ခုအားဖြည့်ဆည်းပေးရန် ရည်ရွယ်ကာ ကျင်းပသော ဤဖွဲ့တွင် ပြည်တွင်းပြည်ပမှ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေသူများ၊ ကျွမ်းကျင်ပညာရှင် များလာရောက်စုစည်းမိကြမည်ဖြစ်သဖြင့် နှစ်ရက်တာမျှကြာမြင့်မည် ဖြစ်ပါသည်။

အဆိုပါပုဂ္ဂိုလ်များ၏ တင်ပြဆွေးနွေးချက်များအားကြာရှည်ခန်းဆင်ကြပါရန်၊ အမေ အဖြေကဏ္ဍများတွင်ပါဝင်ဆွေးနွေးကြပါရန်နှင့်မိမိတို့၏အမြင်နှင့်ကျွမ်းကျင်မှုများကို လည်း မျှဝေပေးကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

KNOWLEDGE SHARING AND IDEAS FOR MYANMAR'S RURAL DEVELOPMENT

The Livelihoods and Food Security Trust Fund (LIFT) has been working in cooperation with the Government of Myanmar since 2009, to assist the country in its efforts towards achieving Millennium Development Goal 1: to reduce the number of people living in poverty and hunger by half.

LIFT targets smallholder farming families and the landless rural poor, funding projects that help them to raise their incomes, improve their nutrition and food security, and live better lives. LIFT's projects provide opportunities for sustainable growth, for quality harvests, improved and innovative access to credit and markets, while bolstering people's ability to cope with setbacks and change.

LIFT is supported by eleven donors: Australia, Denmark, the European Union, France, Ireland, the Netherlands, New Zealand, Switzerland, Sweden, the United Kingdom and the United States of America. Focusing on aid effectiveness, funds amounting to \$205 million have been pooled to support more than 90 projects across Myanmar's four main agro-ecological zones – the Uplands, the Dry Zone, the Ayeyarwady Delta and the Coastal region. LIFT supports activities in more than half of the townships in the country.

Projects are implemented through LIFT partners: local and international NGOs, research and academic bodies, UN entities and international institutes.

So far, 2.5 million people - or roughly five per cent of the country's population - have benefitted from LIFT support.

In 2014, LIFT updated its strategy in line with recent reforms to present LIFT with more scope to support the most vulnerable to be part of Myanmar's growth. The LIFT Strategy is available at www.lift-fund.org

The 2014 LIFT Forum is jointly organised with the Ministry of Livestock, Fisheries and Rural Development. Supporting LIFT's vision to be a collective voice for innovation and learning, and to provide a platform for policy engagement, this is a two-day learning event that brings together national and international rural development specialists and actors.

We invite you to enjoy the presentations and panel discussions, participate in the Question & Answer sessions and share your own opinions and expertise.

မြန်မာ့ကျေးလက်စီးပွားရေး၏ အနေအထား အပြောင်းအလဲများ

နိုဝင်ဘာလ ၂၅ရက်၊ အင်္ဂါနေ့။

၉:၀၀ - ၉:၁၅ သမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးစိုးသိမ်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊
 ၉:၁၅ - ၉:၃၀ ဥရောပသမဂ္ဂသံအမတ်ကြီး မစ္စတာရိုလန် ကိုဘီယာမှအဖွင့်အမှာစကားပြောကြားခြင်း၊
 ၉:၃၀ - ၁၀:၀၀ ပါမောက္ခ တွမ်ရဲယာဒို၊ မီရိုဂန်ပြည်နယ်တက္ကသိုလ်
 အဓိကအကြောင်းအရာ-
 လယ်သမားငယ်များနှင့် ကျေးလက်နေမြေယာမဲ့များ၏ပြောင်းလဲနေသောနောက်ခံအခြေအနေ

၁၀:၀၀ - ၁၀:၁၀ မှတ်တမ်းတင်ဓာတ်ပုံရိုက်ရန်

၁၀:၁၀ - ၁၀:၃၀ အားလပ်ချိန်

၁၀:၃၀ - ၁၂:၀၀ မြန်မာ့ကျေးလက်စီးပွားရေး၏အနေအထားအပြောင်းအလဲများအား ကျွမ်းကျင်သူများမှဆွေးနွေးခြင်း၊
 မစ္စတာ အင်ဒရူးကွက်ဂုဒ် LIFTရန်ပုံငွေ ညွှန်ကြားရေးမှူးမှ စီစဉ်ဆောင်ရွက်သည်။

- ဆွေးနွေးသူများ
- ဒေါက်တာဇာနည်မင်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန
 - ပါမောက္ခ တွမ်ရဲယာဒို၊ မီရိုဂန်ပြည်နယ်တက္ကသိုလ်
 - မစ္စ မီချီကိုအိတို၊ IOM

၁၂:၀၀ - ၁:၀၀ နေ့လယ်စာသုံးဆောင်ရန်

၁:၀၀ - ၁:၀၅ ဒေါ်မျိုးမြင့်မြတ်ထွန်းမှ ရှင်းလင်းတင်ဆက်သော LIFT မှရန်ပုံငွေထောက်ပံ့သည့်
 ActionAid - SEDN ဖက်ရှင်ပြပွဲ

၁:၀၅ - ၁:၄၅

မြန်မာနိုင်ငံတွင်လုပ်ကွက်ငယ်လယ်ယာများဘယ်လောက် အကျိုးအမြတ်ရှိသလဲ။ တင်ပြသူ။ ဒေါက်တာ စာဂီရိုရီယာ၊ ကမ္ဘာ့ဘဏ်။ ကမ္ဘာ့ဘဏ်နှင့် LIFT လေ့လာချက်အဆင့်တစ်ခု ပဏာမတွေ့ရှိချက်များ၊ စိုက်ပျိုးထုတ်ကုန် စီးပွားရေးသုံးသပ်ချက် အမေးအဖြေကဏ္ဍ

၁:၄၅ - ၂:၁၅

အားလပ်ချိန်

၂:၁၅ - ၃:၁၅

ပုဂ္ဂလိကကဏ္ဍနှင့်လုပ်ကွက်ငယ်လယ်သမားများထိတွေ့ဆောင်ရွက်မှု၊ မစ္စတာ ဂျိမ်းဂျေ့ဂ် USAID မှစီစဉ်ဆောင်ရွက်သည်။

- ဦးမြင့်ကျော်၊ LIFT
- မစ္စတာဒေးမစ် ပစ်တီနဒီ၊ Nestle
- ဦးကတ်နတ်ကျော်ရှိန်၊ PRIME Holding

၃:၁၅ - ၄:၀၀

MARKET PLACE ကိုမိတ်ဆက်ခြင်း။ LIFT ရန်ပုံငွေဘုတ်အဖွဲ့ဝင် မစ္စတာ ကလော်ဒီယာအင်တိုနီလီမှ မိတ်ဆက်ပေးသည်။ LIFT ၏လုပ်ဖော်ကိုင်ဖက် သုံးဖွဲ့က ၂၀၁၄ ခုနှစ်၏ သင်ခန်းစာများကိုတင်ပြသည်။

- Proximity Designs
- HelpAge
- GRET Farmer Extension Services

၄:၀၀

ပထမနေ့ရုံးချုပ်အမှာစကားနှင့် MARKET PLACE သို့ဖိတ်ခေါ်ခြင်း။ မစ္စတာ ခရေ့ဂ်ဂီးလ်ဘတ် Australian Aid မှ စီစဉ်ဆောင် ဆောင်ရွက်သည် ။

၄:၂၀ - ၅:၀၀

MARKET PLACE

THE CHANGING DYNAMICS OF MYANMAR'S RURAL ECONOMY

Tuesday, 25 November

- | | |
|---------------|--|
| 9:00 – 9:15 | Welcome by His Excellency Union Minister at President's Office, U Soe Thane |
| 9:15 – 9:30 | Welcome by His Excellency Roland Kobia, Ambassador of the European Union to Myanmar |
| 9:30 – 10:00 | Professor Thomas Reardon, Michigan State University
Keynote speech: The Changing Context for Smallholder Farmers and the Rural Landless |
| 10:00 – 10:10 | Photo session |
| 10:10 – 10:30 | BREAK |
| 10:30 – 12:00 | The Changing Dynamics of Myanmar's Rural Economy
Panel session moderated by Andrew Kirkwood, LIFT

Panellists: <ul style="list-style-type: none">• Dr Zarni Minn, Ministry of Livestock, Fisheries and Rural Development (MoLFRD)• Professor Thomas Reardon, Michigan State University• Michiko Ito, International Organisation for Migration (IOM) |
| 12:00 – 1:00 | LUNCH |
| 1:00 – 1:05 | Fashion show by the LIFT-funded ActionAid initiative, the Socio Economic Development Network (SEDN), with commentary by Daw Myo Myint Myat Htun |

- 1:05 – 1:45 **How profitable is smallholder farming in Myanmar?**
Presentation by Dr Sergiy Zorya from the World Bank, with preliminary finding from phase one of the upcoming LIFT/World Bank study, Analysis of Farm Production Economics. Q&A
- 1:45 – 2:15 BREAK
- 2:15 – 3:15 **Private sector engagement with smallholder farmers**
Panel session moderated by James Goggin, USAID
- Panellists:**
- U Myint Kyaw, LIFT
 - David Pattinari, Nestle
 - Kenineth Kyaw Shein, PRIME Holdings
- 3:15 – 4:00 **Introducing the Market Place**
Introduced by Claudia Antonelli, LIFT Fund Board
Three LIFT implementing partners present a lesson from 2014:
- Proximity Designs
 - HelpAge
 - GRET
- 4:00 Closing remarks for Day 1 and invitation to Market Place by Craig Gilbert, Australia Aid
- 4:20 – 5:00 MARKET PLACE

အခက်အခဲများအား တုန့်ပြန်ကျော်လွှားနိုင်စွမ်းနှင့် တိုးတက်မှုတို့ကိုထောက်ပံ့ခြင်း

နိုဝင်ဘာလ ၂၆ရက်၊ ဗုဒ္ဓဟူးနေ့။

၈:၁၅ - ၉:၀၀ Market Place ကိုလေ့လာခြင်းနှင့် တက်ရောက်စာရင်းတွင် ဖြည့်သွင်းရန်
 ၉:၀၀ - ၉:၁၅ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်မှ အဖွင့်အမှာစကားပြောကြားခြင်း
 ၉:၁၅ - ၁၀:၀၀ ဒေါက်တာ အီဗွန်းပင်တို၊ စိုက်ပျိုးရေးဆိုင်ရာသုတေသင်မြင့်နှင့် သက်ရောက်မှုကွန်ရက်(ALINE) အဓိကအကြောင်းအရာ-LIFT၏အလားအလာကောင်းများကိုအခြေခံ၍အသိပညာဖလှယ်ရေး ကဏ္ဍအား အရှိန်မြှင့် လုပ်ဆောင်ခြင်း၊ အတွေ့အကြုံပေါ် အခြေခံ၍ လေ့လာခြင်းနှင့် ရလဒ် အခြေပြု စီမံခန့်ခွဲမှု၊

၁၀:၀၀ - ၁၀:၁၀ မှတ်တမ်းတင်ဓာတ်ပုံရိုက်ရန်

၁၀:၁၀ - ၁၀:၂၀ အားလပ်ချိန်

၁၀:၂၀ - ၁၁:၂၀ မြန်မာ့စိုက်ပျိုးရေးနှင့်ကျေးလက်ဖွံ့ဖြိုးရေးအတွက် သုတေသင်မြင့်တင်ဆောင်ရွက်ခြင်း၊ မစ္စတာအင်ဒရူးကွက်ဝန် LIFTရန်ပုံငွေ ညွှန်ကြားရေးမှူးမှ စီစဉ်ဆောင်ရွက်သည်။

ဆွေးနွေးမည့်သူများ

- ဒေါက်တာဇော်ဦး - MDRI-CESD မြန်မာနိုင်ငံ၏မူဝါဒချမှတ်ရေးအနေအထား
- ဒေါက်တာဥမ္မာခိုင် - စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (FSWG)
- ဒေါက်တာအီဗွန်းပင်တို - စိုက်ပျိုးရေးဆိုင်ရာသင်ယူမှုနှင့်သက်ရောက်မှုကွန်ရက် (ALINE)

၁၁:၂၀ - ၁၂:၂၀ နေ့လယ်စာသုံးဆောင်ရန်

၁၂:၃၀ - ၁:၄၅

ကျေးလက်အိမ်ထောင်စုများ၏အခက်အခဲများအားတုန့်ပြန်ကျော်လွှားနိုင်စွမ်းကိုတိုးမြှင့်ပေးခြင်း။
မစ္စတာမိုက်ခ် ဝေးလ်စ်၊ LIFT ရန်ပုံငွေဘုတ်အဖွဲ့ဝင်မှ စီစဉ်ဆောင်ရွက်သည်။

ဆွေးနွေးမည့်သူများ

- ဒေါက်တာစက်ခါ နာဂိုထူ။ ပါမောက္ခညွှန်ကြားရေးမှူး၊ နော်ဝေစိုက်ပျိုးရေးနှင့်ဂဟဗေဒသုတေသနဌာန။
- ပါမောက္ခဦးနေထွန်း၊ GEGG Myanmar
- ဒေါက်တာမိုက်ပီဂရစ်ဖစ်သ်၊ SPPRG

၁:၄၅ - ၂:၁၅

MARKET PLACEခင်းကျင်းပြသခြင်းနှင့်၎င်းပွဲနှင့်ပတ်သက်၍သုံးသပ်ခြင်း

ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ
နိဂုံးချုပ်အမှာစကားပြောကြားခြင်း။

SUPPORTING RESILIENCE AND GROWTH

Wednesday, 26 November

8:15 – 9:00 Market Place & registration
9:00 – 9:15 Welcome by His Excellency Minister of Agriculture and Irrigation U Myint Hlaing
9:15 – 10:00 Dr Yvonne Pinto, Agricultural Learning and Impacts Network (ALINe)
Keynote speech: Leveraging LIFT's potential as a knowledge platform: evidence-based learning and results based management

10:00 – 10:20 Photo session

10:20 – 10:30 BREAK

10:30 – 11:30 Building a Knowledge Platform for Agriculture and Rural Development in Myanmar
Panel session

Panellists:

- Dr Zaw Oo, Myanmar Development Resource Institute (MDRI-CESD)
- Dr Ohnmar Khaing, the Food Security Working Group (FSWG)
- Dr Yvonne Pinto, Agricultural Learning and Impacts Network (ALINe)

11:30 – 12:30 LUNCH

12:30 – 1:45

Increasing the Resilience of Rural Households -
Panel session moderated by Mike Wales, LIFT Fund Board Member

Panellists:

- Dr Sekhar Nagothu, Professor and Director at Bioforsk, Norwegian Institute for Agricultural and Environmental Research - on climate smart agriculture
- Professor Nay Htun, Stonybrook University and Green Economy Green Growth Myanmar (GEGG)
- Dr Mike P Griffiths, Social Policy and Poverty Research Group (SPPRG)

1:45 – 2:15

Presentation: winning Market Place display table.
Reflection on the event by Gavin McGillivray, Head of DFID in Myanmar

Closing remarks by His Excellency Minister of Livestock, Fisheries and Rural Development U Ohn Myint

ROLAND KOBIA



His Excellency Roland Kobia is the first resident Ambassador of the European Union to Myanmar. He previously worked as Ambassador of the European Union to Azerbaijan (2009-2013), as Deputy Head of Mission in the Democratic Republic of Congo (2000-2003) and as Head of the Regional Political Section on Great Lakes and Horn (2003-

2006) based in Kenya where he covered 12 countries of the Great African Lakes and Horn of Africa regions. He has also served as the Diplomatic Advisor in the Private Office of the EU Commissioner for Energy, Andreas Piebalgs (2006-2009), in charge of international negotiations on energy security, oil and gas, trade, relations with suppliers and transit countries, as well as nuclear issues and the negotiations on the Southern Gas Corridor.

ရိုလန် ကိုဘီယာ၊ ဥရောပသမဂ္ဂသံအမတ်ကြီး

ရိုလန်ကိုဘီယာသည် မြန်မာနိုင်ငံတွင် ပထမဆုံးအခြေစိုက်သော ဥရောပသမဂ္ဂ သံအမတ်ကြီးဖြစ်သည်။ ယခင်ကသူသည် ဥရောပသမဂ္ဂ၏အင်အားစိုက်ပျိုးရေးနှင့် ဆိုင်ရာသံအမတ်ကြီးအဖြစ် (၂၀၀၉မှ ၂၀၁၃အထိ)လည်းကောင်း၊ ဒုတိယ မစ်ရှင် အကြီးအကဲဆောင်အဖြစ်ကွန်ဂိုသမ္မတနိုင်ငံတွင် (၂၀၀၀မှ ၂၀၀၃အထိ)လည်းကောင်း၊ တင်ညာနိုင်ငံတွင်အခြေစိုက်လျက်အာဖရိကရေးအိုင်ကြီးများနှင့်ဦးချီဒေသ ဆိုင်ရာ နိုင်ငံပူးပေါင်း ကိုတာဝန်ယူရသော နိုင်ငံရေးဌာနတာဝန်ခံအဖြစ် (၂၀၀၃မှ ၂၀၀၆ အထိ) လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့ပြင်ဥရောပသမဂ္ဂ၏ စွမ်းအင်ဆိုင်ရာမင်းကြီး အင်ဒရီယာစ်ပီးဘဲလ်၏ရုံးတွင် သံတမန်ဆိုင်ရာ အကြံပေးအဖြစ် (၂၀၀၆ မှ ၂၀၀၉အထိ)ထမ်းဆောင်ခဲ့ရာတွင် စွမ်းအင်ဖူလုံရေး၊ ရေနံနှင့်ဓာတ်ငွေ့ရောင်းဝယ်ခြင်း၊ ကုန်ပစ္စည်းမူလပေးသွင်းသူများနှင့် ကြားခံ နိုင်ငံများ၏ ဆက်ဆံရေး၊ အကျမြူဆိုင်ရာပြဿနာများ၊ တောင်ဘက်ဓာတ်ငွေ ပိုက်လိုင်းကိစ္စရပ်များကို ညှိနှိုင်း ဆောင်ရွက်ခဲ့ရသည်။

PROFESSOR THOMAS REARDON



Professor Thomas Reardon has taught Agricultural, Food, and Resource Economics at Michigan State University (MSU) since 1992. Prior to that, he worked with the International Food Policy Research Institute (IFPRI). His work has been focused on the transformation of agri-food value chains, on agricultural productivity

and diversification, and on livelihoods from rural non-farm employment. He has 12 years of experience in Asia, 10 in Latin America, and 13 in Africa, with 19 years of in-country residence. He is listed in the Who's Who in Economics, and is a Fellow of the American Association of Agricultural Economics. He was posted to Myanmar in October 2014 for five years as Chief of Party for MSU's Food Security Policy Project with funding from USAID and LIFT, working with local partner MDRI-CESD.

ပါမောက္ခ တောမတ် ရဲယာဒင်

ပါမောက္ခ တောမတ်ရဲယာဒင်သည် မီရှင်ပြည်နယ် တက္ကသိုလ်တွင် စိုက်ပျိုးရေး၊ ရိက္ခာ၊ သယံဇာတဆိုင်ရာစီးပွားရေးဘာသာရပ်များကို ခဉ္စာရဉ္စာကတည်းက သင်ကြားပေးနေခဲ့သည်။ ယင်းမတိုင်မီက နိုင်ငံတကာ ရိက္ခာမူဝါဒ သုတေသနသိပ္ပံ(IFPRI)တွင် အလုပ်လုပ်ခဲ့သည်။ စိုက်ပျိုးရေးနှင့်ရိက္ခာတန်ဖိုး ကွင်းဆက်၊ သီးထွက်ကောင်းမွန်ရေးနှင့် သီးနှံအမျိုးအမည်များပြားရေး၊ ကျေးလက် ဒေသတွင် လယ်ယာမှအပ အခြားအလုပ်အကိုင်ဖြင့်အသက်မွေးမှု စသည်တို့နှင့် ပတ်သက်၍ အဓိကဆောင်ရွက်မည် ဖြစ်သည်။ အာရှတွင် ခဉ္စာရဉ္စာ၊ လက်တင်အမေရိကတွင် ခဉ္စာရဉ္စာ၊ အာဖရိကတွင် ခဉ္စာရဉ္စာအသီးသီးအလုပ်လုပ်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများတွင် (ခဉ္စာ)နှစ်မျှနေထိုင်ခဲ့သည်။ စီးပွားရေးပညာတွင် ထင်ရှားသူဇာရင်းဝင်ဖြစ်သကဲ့သို့ အမေရိကန် စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးပညာ အသင်းတွင် အသင်းဝင်လည်းဖြစ်သည်။ USAID နှင့် LIFT တို့က ရန်ပုံငွေထောက်ပံ့ပြီး MDRI-CESD နှင့်တွဲဖက်လုပ်ကိုင်သော မီရှင်တက္ကသိုလ်၏ ရိက္ခာဖူလုံရေး မူဝါဒစီမံချက်၏ အဖွဲ့ခေါင်းဆောင်အဖြစ် မြန်မာနိုင်ငံတွင် ၂၀၁၄ခုနှစ် အောက်တိုဘာလမှစ၍ ၅နှစ်တာဝန်ပေးအပ်ခြင်းခံရသည်။

ANDREW KIRKWOOD



Andrew is a professional engineer and rural development planner. He has 25 years experience in the areas of infrastructure and rural development in Africa and Asia. He has experience with the UN, NGOs, and the private sector. Andrew moved to Myanmar in 2004 and worked for nearly 7 years as the Country Director for Save the

Children. Since 2011 he has been the director of LIFT's Fund Management Office where he leads a team responsible for the effective, transparent and efficient management of LIFT. Andrew and his family recently celebrated living and working in Myanmar for 10 years.

အင်ဒရူး ကာမ်ပုဒ်

အင်ဒရူးသည် ကျွမ်းကျင်အင်ဂျင်နီယာနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲသူတစ်ဦးဖြစ်ပါသည်။ ၎င်းသည် အာဖရိကနှင့်အာရှဒေသတို့တွင် အခြေခံအဆောက်အအုံနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍဆိုင်ရာ ၂၅နှစ်ကြာအတွေ့အကြုံရှိသူဖြစ်ပါသည်။ ၎င်းသည်ကုလသမဂ္ဂ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့တွင် လုပ်ငန်းအတွေ့အကြုံများရှိခဲ့ပါသည်။ အင်ဒရူးသည် မြန်မာနိုင်ငံသို့ ၂၀၀၄ခုနှစ်တွင် ရောက်ရှိခဲ့ပြီး Save the Children - ကလေး သူငယ်စောင့်ရှောက်ရေးအဖွဲ့တွင် နိုင်ငံဆိုင်ရာ ဌာနညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ရန်ပေးအပ်ခံရခဲ့ပါသည်။ ၂၀၁၁ခုနှစ်မှစတင်၍ LIFT-အသက်မွေးဝမ်းကျောင်းမှန်စွာ စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ၏ ရန်ပုံငွေစီမံခန့်ခွဲရေးရုံးညွှန်ကြားရေးမှူးအဖြစ်တာဝန်ယူခဲ့ပြီးအသက်မွေးဝမ်းကျောင်းမှန်စွာစားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ လည်ပတ်ဆောင်ရွက်နိုင်မှု၊ ပွင့်လင်းမြင်သာရှိမှု၊ ထိရောက်စွာစီမံခန့်ခွဲနိုင်မှုတို့ကို တာဝန်ယူဆောင်ရွက်သည့် ရုံးအဖွဲ့တစ်ရပ်ကိုဦးဆောင်လျက်ရှိပါသည်။ အင်ဒရူးနှင့်သူ၏မိသားစုသည် မြန်မာနိုင်ငံတွင် နေထိုင်ခြင်းနှင့် အလုပ်လုပ်ကိုင်ခြင်း ဝန်ဆောင်မှုအထိမ်းအမှတ်ကို မကြာသေးမီကကျင်းပပြုလုပ်ခဲ့ပါသည်။

DR ZARNI MINN



Dr Zarni Minn is Deputy Director at the Department of Rural Development, Ministry of Livestock, Fisheries and Rural Development. He is Block Grant Manager & Office Manager at the CDD Project, Task Force member for the Rural Development Strategic Framework, project coordinator for ADB, KRC, Kfw, IFAD, IRD, UN-Habitat, WFP,

FAO, Thai CP, etc. He is Project Manager for the Ever Green Village Development Project through the revolving fund. He has a Master's Degree in Rural Development Management and a PhD in Development Science (Khon Kaen University, Thailand). He is an expert in social science research, policy formulation for rural development and project design development, management and evaluation.

ဒေါက်တာဇာနည်မင်း

ဒေါက်တာဇာနည်မင်းသည် မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဖြစ်ပါသည်။ ၎င်းသည် CDD စီမံချက်တွင် ရန်ပုံငွေမန်နေဂျာနှင့် ရုံးမန်နေဂျာအဖြစ် ဆောင်ရွက်ပြီးကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင်၏လုပ်ငန်းအဖွဲ့ဝင်လည်း ဖြစ်ပါသည်။ ADB, KRC, KFW, IFAD, IRD, UN Habitat, WFP, FAO, Thai CP အစရှိသောအဖွဲ့အစည်းများအတွက်လည်း စီမံချက်ညှိနှိုင်းရေးမှူးအဖြစ်ဆောင်ရွက်ပါသည်။ ၎င်းသည် မြစ်စိမ်းရောင်ကျေးလက်ဖွံ့ဖြိုးရေးစီမံချက်၏ လှည့်ပတ်ရန်ပုံငွေလုပ်ငန်းများတွင် စီမံချက်မန်နေဂျာအဖြစ်တာဝန်ယူဆောင်ရွက်ပါသည်။ ဒေါက်တာဇာနည်မင်းသည် ထိုင်းနိုင်ငံ KhonKaen တက္ကသိုလ်မှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံခန့်ခွဲမှု မဟာဘွဲ့နှင့် ဖွံ့ဖြိုးတိုးတက်ရေးသိပ္ပံဆိုင်ရာပါရဂူဘွဲ့တို့ကို ရရှိခဲ့ပါသည်။ ၎င်းသည် လူမှုသိပ္ပံဆိုင်ရာ သုတေသန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒဖော်ဆောင်ရေး၊ စီမံကိန်းပုံစံများရေးဆွဲရေး၊ စီမံခန့်ခွဲရေးနှင့်အကဲဖြတ်ဆန်းစစ်ခြင်းတို့တွင် ကျွမ်းကျင်သူပညာရှင်တစ်ဦးဖြစ်ပါသည်။

MICHIKO ITO



Michiko Ito currently works for the International Organization for Migration (IOM) in Myanmar as Programme Manager of the Migration Governance Programme. She manages a wide range of project portfolios such as migration and development, border management, family reunification and research. She has spent the

last 15 years providing support to mobile Myanmar populations in Myanmar and in Thailand, including working on labour migration and refugee resettlement at IOM Thailand (2006 – 2013), and as a community development worker in ethnic ceasefire communities in Shan State (1999-2006). She is an applied anthropologist by training, and previously worked in Australia, Japan, Indonesia and the Philippines on land rights, community revitalisation and social impact assessments.

မိချီကို အိတို

မိချီကို အိတိုသည် နိုင်ငံတကာရွှေ့ပြောင်းမှုအဖွဲ့အစည်း(IOM)၏ အစီအစဉ် ဖန်နေဂျာအဖြစ် မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ရွှေ့ပြောင်း မှုနှင့်ဖွံ့ဖြိုးရေး၊ နယ်စပ်စီမံခန့်ခွဲမှုမိသားစုများပြန်လည်ဆုံစည်းရေး၊ သုတေသန စသောစီမံချက်တာဝန်များကို စီမံခန့်ခွဲနေသူဖြစ်သည်။ လွန်ခဲ့သော ၁၅နှစ် အတွင်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအတွင်းရှိရွှေ့ပြောင်းမြန်မာတို့ကို အထောက် အပံ့ပေးနေခဲ့ရာတွင် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည် စခန်းများတွင်(၂၀၀၆မှ ၂၀၁၃ အထိ)လည်းကောင်း၊ ရပ်ရွာဖွံ့ဖြိုးရေးလုပ်သား အဖြစ် ရှမ်းပြည်နယ်ရှိ အပစ်အခတ်ရပ်စဲထားသော ရပ်ရွာများတွင် (၁၉၉၉မှ ၂၀၀၆ အထိ)လည်းကောင်း ဆောင်ရွက်ခဲ့သည်။ အသုံးချမနုဿဗေဒပညာရှင် တစ်ဦးဖြစ်ပြီး ဩစတြေးလျ၊ ဂျပန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့တွင် မြေယာပိုင်ဆိုင် ခွင့်၊ ရပ်ရွာလူထုအားသစ်လောင်းရေး၊ လူမှုရေးအရသက်ရောက်မှုများအကျဖြတ် ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့သည်။

MYO MYINT MYAT HTUN



Myo Myint Myat Htun is a programme officer with ActionAid's LIFT-funded Socio Economic Development Network (SEDN). She manages the emporium shop in Bagan and leads the craft producer's network committee. She is committed to support women in Myanmar, and dedicates her time and capacity not only to the women

producer's support group, production and sale, but also to development of social businesses around Myanmar. The SEDN project started in mid-2013 and aims to improve the social and economic wellbeing of poor families, in particular women, in Magwe Region (central Myanmar). Moreover, it provides women with knowledge of their rights and easier access to essential services through a referral network.

မျိုးမြင့်မြတ်ထွန်း

ဒေါ်မျိုးမြင့်မြတ်ထွန်းသည် LIFT ရန်ပုံငွေဖြင့်ဖော်ဆောင်လျက်ရှိသော Socio Economic Development Network (SEDN)၏အစီအစဉ်အရာရှိဖြစ်ပါသည်။ ၎င်းသည် ပုဂံတွင်တည်ရှိသောအရောင်းဆိုင်ကိုစီမံခန့်ခွဲပြီး လက်မှုပစ္စည်းထုတ် လုပ်သူများ၏ကွန်ရက်ကော်မတီကိုလည်း ဦးဆောင်လျက်ရှိပါသည်။ ၎င်းသည် မြန်မာအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးကိုကူညီပံ့ပိုးပေးရန်စူးစိုက် ဆောင်ရွက်လျက်ရှိသည့်အပြင်အမျိုးသမီးထုတ်လုပ်သူများ ပံ့ပိုးကူညီရေး အုပ်စုနှင့် ၎င်းတို့၏ထုတ်လုပ်ရောင်းချမှုသာမက မြန်မာနိုင်ငံအဝန်း လူမှုစီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သူမ၏အချိန်နှင့်စွမ်းဆောင်ရည် များကို နှစ်မြှုပ်ဆောင်ရွက်နေသူဖြစ်ပါသည်။ SEDN စီမံချက်ကို ၂၀၁၃ နှစ်လယ် တွင်စတင်ခဲ့ပြီး၊ နွမ်းပါးသည် မိသားစုများ၊ အထူးသဖြင့်မြန်မာနိုင်ငံအလယ် ပိုင်းမကွေးတိုင်းဒေသကြီးရှိ အမျိုးသမီးများ၏လူမှုရေးနှင့် စီးပွားရေးပြည့်စုံမှု တို့ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ပါသည်။ ထို့အပြင် စီမံကိန်းသည် အမျိုးသမီးများ ၎င်းတို့၏အခွင့်အရေးများကို သိရှိနားလည်နိုင်ရေးနှင့် လွှဲအပ်ပို့ ဆောင်သည့်ကွန်ရက်မှ တဆင့် အဓိကကျသောဝန်ဆောင်မှုများကို လွယ်ကူစွာ ရရှိနိုင်ရေးတို့ကိုလည်းပံ့ပိုးဆောင်ရွက်ပေးပါသည်။

DR SERGIY ZORYA



Dr Sergiy Zorya is the Senior Economist in Agricultural Global Practice of the World Bank Group. He is based in Bangkok, working on the agricultural portfolio in Cambodia, Lao PDR, and Myanmar. Sergiy joined the World Bank in 2005 through the Young Professionals Program. Prior to the assignment in Southeast Asia, he

worked in Europe and Central Asia and Africa Regions, as well as in the Corporate Unit for Agriculture and Rural Development Department of the Sustainable Development Network. Sergiy holds a Master's Degree in Agricultural Economics from the Agricultural University of Zhytomyr, Ukraine, and PhD in Agricultural Economics from the Georg-August University of Goettingen, Germany.

ဒေါက်တာ စာဂီ၊ ဇိုရီယာ

ဒေါက်တာ စာဂီ ဇိုရီယာသည် ကမ္ဘာ့ဘဏ်အုပ်စု၏ စိုက်ပျိုးရေးဆိုင်ရာ နိုင်ငံ တကာလုပ်ဆောင်ပုံဌာနမှ စီးပွားရေးပညာရှင် ဖြစ်သည်။ ဘန်ကောက်တွင် အခြေစိုက်ကာ ကမ္ဘောဒီးယား၊ လော၊ မြန်မာနိုင်ငံများ၏ စိုက်ပျိုးရေးလုပ်ငန်းနှင့် ပတ်သက်၍ တာဝန်ထမ်းဆောင်နေသည်။ စာဂီသည် ၂၀၀၅ခုနှစ်တွင် ကမ္ဘာ့ဘဏ်သို့ လူငယ်ပညာရှင်များအစီအစဉ်မှတစ်ဆင့်ဝင် ရောက်ခဲ့သည်။ အရှေ့တောင်အာရှသို့တာဝန်ချထားခြင်းမခံရမီက ဥရောပ၊ ဗဟိုအာရှဒေသ၊ အာဖရိကဒေသများတွင် တာဝန်ထမ်းဆောင်ဖူးရုံသာမက ရေရှည်ဖွံ့ဖြိုးရေး ကွန်ရက်၏ စိုက်ပျိုးရေးနှင့်ကျေးလက်ဖွံ့ဖြိုးရေးဌာနတွင်လည်း တာဝန်ထမ်း ဆောင်ခဲ့သည်။ စာဂီသည် ယူကရိန်းနိုင်ငံ ဇိုင်းတိုများတက္ကသိုလ်မှ စိုက်ပျိုးရေး ဆိုင်ရာစီးပွားရေးပညာမဟာဘွဲ့နှင့် ပါဂျူဘွဲ့ကို ဂျာမနီနိုင်ငံ ဂိုတင်ဂင်ရှိ ဂျော့ချ် ဩဂတ်စ်တက္ကသိုလ်မှ ရရှိခဲ့သည်။

JAMES GOGGIN



James Goggin is a Senior Food Security and Agricultural Advisor to the Economic Growth Office of USAID in Myanmar. He is a retired Senior Foreign Service Officer, working the U.S. Agency for International Development from 1983 to 2012. Serving abroad for a period of 27 consecutive years, he worked in agriculture, natural

resources, and environment in Africa, the Middle East, Asia, and the former Soviet Union before assuming senior management duties in Uzbekistan, Iraq, Azerbaijan and the Caribbean as Director of USAID/Eastern and Southern Caribbean. He received his Bachelor's Degree in Geography from San Jose State University (California) and his Master's Degree in Agricultural Economics from the University of Florida.

ဂျိမ်း ဂေါ့ဂင်

ဂျိမ်းဂေါ့ဂင်သည် မြန်မာနိုင်ငံရှိ USAID၏စီးပွားရေးတိုးတက်မှုရုံးမှ ရိက္ခာဖူလုံရေး နှင့် စိုက်ပျိုးရေးဆိုင်ရာ အကြံပေးအကြံပေးဖြစ်သည်။ အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနတွင် ၁၉၈၃ မှ ၂၀၁၂ အထိတာဝန် ထမ်းဆောင်ခဲ့သော အငြိမ်းစား နိုင်ငံခြားရေးရုံးဝန်ထမ်းတစ်ဦးဖြစ်ပြီး၊ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ အာရှ၊ ယခင် ဆိုဗီယက်ပြည်ထောင်စုတို့တွင် စိုက်ပျိုးရေး၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာဌာနများတွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ဥရောပတိုက်၊ အီရတ်၊ အဇာဘိုင်ဂျန်တို့တွင် အထက်တန်းစီခန့်ခွဲမှုတာဝန်များကို ဆက်လက်ထမ်း ဆောင်ခဲ့သည်။ ထိုနောက်တွင် ကာရော့ယံဒေသ၌ USAID၏အရှေ့ဘက်နှင့် တောင်ဘက် ကာရော့ယံဒေသညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည်။ ဆန်ဟိုဆေးပြည်နယ်တက္ကသိုလ်မှ ပထဝီဘာသာရပ်ဖြင့်ဘွဲ့ရရှိခဲ့ပြီးဖလော် ရီဒါတက္ကသိုလ်မှစိုက်ပျိုးရေးဆိုင်ရာစီးပွားရေးပညာမဟာဘွဲ့ကိုရရှိခဲ့သည်။

DAY ONE: THE CHANGING DYNAMICS OF MYANMAR'S RURAL ECONOMY

U MYINT KYAW



U Myint Kyaw has been working as a Microfinance and Business Development Officer for LIFT since 2010. He has worked in the financial sector for nearly ten years. His expertise covers managing village savings and loans association (UNOPS Myanmar), developing microcredit monitoring system in Indonesia (Forum Bangun Aceh,

Banda Aceh), and financial management for UNDP Laos. He received his Bachelor's Degree in Economics from Yangon Institute of Economics (YIE) and a Master's Degree in Public Policy from Lee Kuan Yew Public Policy School Singapore. He also holds a Diploma in Market Development and Value Chains from ITC/ILO Italy; a Diploma in Development Studies, and a Diploma in Management and Administration from YIE.

ဦးမြင့်ကျော်

ဦးမြင့်ကျော်သည် LIFTတွင် ၂၀၁၀ခုနှစ်မှစ၍ အသေးစားငွေရေးကြေးရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုအရာရှိအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ ငွေရေးကြေးရေး ကဏ္ဍတွင် အလုပ်လုပ်နေသည်မှာ ၁၀နှစ်ခန့်ရှိပြီဖြစ်ပါသည်။ သူ၏လုပ်ငန်း အတွေ့အကြုံတွင် မြန်မာနိုင်ငံ၌ ကျေးရွာငွေစုငွေချေး အသင်းများ (UNOPS) ကိုစီမံခန့်ခွဲခြင်း၊ အင်ဒိုနီးရှားနိုင်ငံ၌ အသေးစားချေးငွေစနစ်ကိုစောင့်ကြည့် ရေးစနစ်ကိုထူထောင်ခြင်း (ဖိုရမ်ဘန်ဂွန်း၊ အစည်၊ ဘန်ဒါအာဇေး)၊ လာအိုနိုင်ငံ၌ UNDPအတွက်ငွေရေးကြေးရေးစီမံခန့်ခွဲပေးခြင်းတို့ပါဝင်ပါသည်။ ရန်ကုန်စီးပွား ရေးတက္ကသိုလ် (YIE)မှ စီးပွားရေးပညာဘွဲ့ကိုလည်းကောင်း၊ စင်ကာပူလီကွမ်းယူ ပြည်သူ့ဝါဒကျောင်းမှ ပြည်သူ့ဝါဒပညာမဟာဘွဲ့ကိုလည်းကောင်း ရရှိခဲ့ပါသည်။ ထို့ပြင် အီတလီနိုင်ငံ ITC/ILO မှဈေးကွက်ဖွံ့ဖြိုးရေးနှင့်တန်ဖိုးကွင်းဆက်ဆိုင်ရာ ဒီပလိုမာ၊ YIEမှဖွံ့ဖြိုးရေးလေ့လာမှုဆိုင်ရာဒီပလိုမာ၊ စီမံခန့်ခွဲမှုဒီပလိုမာတို့ကို လည်းရရှိခဲ့ပါသည်။

DAVID PETTINARI



David Pettinari is Nestlé Myanmar Country Manager. He was educated in Argentina and Switzerland. He has been working with Nestlé since 1992 on three different continents, in marketing, sales and general management positions. He has 18 years of working experience in South-East Asia, and has been involved in the development of the

Nestlé business in Myanmar since 2012. He was appointed as Country Manager in January 2014.

ဒေးဗစ်ပတ်တစ်နီရီ

ဒေးဗစ်ပတ်တစ်နီရီသည် Nestlé နက်စ်လေ-မြန်မာ၏ နိုင်ငံဆိုင်ရာဌာန ဖန်နေဂျာဖြစ်ပါသည်။ အာဂျင်တီးနားနှင့်ဆွစ်ဇာလန်နိုင်ငံတို့တွင် ပညာသင်ယူခဲ့ ပါသည်။ ၎င်းသည် ၁၉၉၂-ခုနှစ်၊ နက်စ်လေတွင်တာဝန်ထမ်းဆောင်ချိန်မှ စတင်၍ ကမ္ဘာ့ဒေသကြီးသုံးနေရာတွင် ဈေးကွက်ဖော်ဆောင်ရေး၊ အရောင်းနှင့် အထွေထွေစီမံခန့်ခွဲရေးရာထူးများဖြင့်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၎င်းသည် အရှေ့တောင်အာရှဒေသတွင် ၁၈ နှစ်ကြာလုပ်ငန်းအတွေ့အကြုံများရှိပြီး ၂၀၁၂ -ခုနှစ်မှစတင်၍ မြန်မာနိုင်ငံ၌နက်စ်လေလုပ်ငန်းများဖွံ့ဖြိုးအောင်မြင်ရေးတွင်ပါ ဝင်ဆောင်ရွက်ခဲ့ရာ ၂၀၁၄၊ ဇန်နဝါရီလမှစတင်၍ဌာနဖန်နေဂျာအဖြစ်တာဝန် ထမ်းဆောင်လျက်ရှိပါသည်။

KENNETH KYAW SHEIN



Kenneth Kyaw Shein is the co-founder, CEO & Managing Partner of PRIME Holdings. He is an industrial developer, investor and operator in the Energy & Infrastructure and Agri & Food Sectors. He directs PRIME Holdings' investment Initiatives and operations, with a special focus in Myanmar, directly overseeing the operations of the Agri & Food Division

and its subsidiaries -PRIME Farms, PRIME Agri Technologies and Smallholder Prosperity Enterprises (SPE). He currently leads the Horticulture Working Group of The World Economic Forum's "New Vision for Agriculture and Grow Asia" initiative in Myanmar. He is an Executive Board Member of the Zurich-based Swiss-Asian Chamber of Commerce, and Co-Chairperson of the Myanmar Committee.

ကက်နက်ကျော်ရှိန်

ကက်နက်ကျော်ရှိန်သည် PRIME Holdings၏ပူးတွဲတည်ထောင်သူ၊ အမှုဆောင်အရာရှိချုပ်နှင့် ပူးတွဲစီမံအုပ်ချုပ်သူဖြစ်ပါသည်။ ၎င်းသည် စွမ်းအင်အခြေခံအဆောက်အအုံ၊ စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာကဏ္ဍတို့တွင် စက်မှုဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်သူ၊ ရင်းနှီးမြှုပ်နှံသူနှင့်လုပ်ငန်းလည်ပတ်ဆောင်ရွက်သူတစ်ဦးလည်းဖြစ်ပါသည်။ ၎င်းသည် PRIME Holdings ၏ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအစပျိုးဆောင်ရွက်မှုများနှင့် လုပ်ငန်းအကောင်အထည်ဖော်မှုများကိုစီစဉ်ညွှန်ကြားပြီး၊ စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာလုပ်ငန်းခွဲနှင့် ၎င်း၏လုပ်ငန်းဆောင်ရွက်ဖက်များဖြစ်သော PRIME Farms, PRIME Agri Technologies နှင့် Smallholder Prosperity Enterprises (SPE)တို့၏လုပ်ငန်းဆောင်ရွက်မှုများကိုတိုက်ရိုက်ကြီးကြပ်ကွပ်ကဲပါသည်။ ယခုအချိန်တွင် ၎င်းသည် မြန်မာနိုင်ငံတွင် "New Vision for Agriculture and Grow Asia" အစပျိုးဆောင်ရွက်မှုများဖော်ဆောင်နေသည့် The World Economic Forum ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုး-Horticulture Working Groupကိုဦးဆောင်လျက်ရှိပါသည်။ကက်နက်ကျော်ရှိန်သည်ဖူးရစ်အခြေစိုက် ဆွစ်-အာရှဂျာနယ်သည်ကြီးများအသင်း (Swiss-Asian Chamber of Commerce)၏ အမှုဆောင်ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ မြန်မာ့ကော်မတီ၏ပူးတွဲဥက္ကဋ္ဌလည်းဖြစ်ပါသည်။

CLAUDIA ANTONELLI



Claudia Antonelli is in charge of Food Security and Rural Development at the Delegation of the European Union to Myanmar. It is her second posting with the EU, after four years in Guatemala (Central America) where she covered food security as well as environmental projects. She previously worked as a land tenure consultant with the United Nations in Angola, conducted

a farming system research in Mozambique and was in charge of Handicap International programmes in other African countries. She is a Political Scientist with a Master's Degree in Development Studies (School of Oriental and African Studies – SOAS, University of London) and a Master's in Agricultural Development (University of Sorbonne-National Institute of Agronomy). She speaks five languages (Italian, French, English, Spanish and Portuguese) and is currently learning Myanmar.

ကလောဒီယာ အင်တိုနီလီ

ကလောဒီယာအင်တိုနီလီသည် ဥရောပ သမဂ္ဂကိုယ်စားလှယ် အဖွဲ့၏ စားနပ်ရိက္ခာဖူလုံ ရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး တာဝန်ခံဖြစ်သည်။ ဣတိမာလာတွင်စားနပ်ရိက္ခာဖူလုံရေး နှင့် ပတ်ဝန်းကျင်ရေးရာ စီမံချက် တာဝန်များကို ငှန့်တာဝန်ထမ်းဆောင်ပြီးနောက် ဥရောပသမဂ္ဂ၏ တာဝန်ကို ဒုတိယအကြိမ်ထမ်းဆောင်ခြင်းဖြစ်သည်။ အင်ဂိုလာတွင် ကုလသမဂ္ဂအဖွဲ့၏ မြေငှားရမ်းမှုအတိုင်ပင်ခံအဖြစ်လည်းကောင်း၊ မိုဇမ်ဘစ်တွင် စိုက်ပျိုးရေးစနစ် သုတေသနလုပ်ငန်းကိုလည်းကောင်း၊ အခြားအာဖရိက နိုင်ငံများတွင် နိုင်ငံတကာမသန်စွမ်းသူများ အစီအစဉ်ဖြင့်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ လန်ဒန်တက္ကသိုလ်အရှေ့ဖျားနှင့် အာဖရိကရေးရာကျောင်းမှ ဖွံ့ဖြိုးရေးဘာသာရပ်ဖြင့်လည်းကောင်း၊ ဆော်ဘွန်း အမျိုးသားစိုက်ပျိုးရေးသိပ္ပံမှ စိုက်ပျိုးရေးဆိုင်ရာဖွံ့ဖြိုးမှုဘာသာရပ်ဖြင့်လည်းကောင်း မဟာဘွဲ့များကိုအသီးသီးရရှိထားသည်။ အီတလီ၊ ပြင်သစ်၊ အင်္ဂလိပ်၊ စပိန်၊ ပေါ်တူဂီ ဟူသောဘာသာစကားရှုချီးကိုပြောတတ်သည်။ ယခုလောလောဆယ်တွင် မြန်မာစကားကိုသင်ကြားနေသည်။

DR YVONNE PINTO



Dr Yvonne Pinto is the Director of the Agricultural Learning and Impacts Network (ALINE), which is a practice stream at Firetail Limited. She was recently Research Fellow and Deputy Investigator for the Africa and Europe: Partnerships in Food and Farming based at the Centre for Environmental Policy at Imperial College. She worked with UN FAO and GFAR to organize the first Global Conference on Agricultural Research for Development. She has spent 15 years as a Programme Officer, most recently in the Agricultural team at the Bill and Melinda Gates Foundation in Seattle and as Africa Executive at the Gatsby Charitable Foundation in London. She has a longstanding interest in agricultural development particularly in Sub Saharan Africa where she has spent 20 years supporting the creation of effective institutions, investment funds and agricultural development programmes.

ဒေါက်တာ အီဗွန်းပင်တို

ဒေါက်တာအီဗွန်းပင်တိုသည် စိုက်ပျိုးရေးဆိုင်ရာသင်ယူမှုနှင့် သက်ရောက်မှုကွန်ရက် (ALINE)၏ညွှန်ကြားရေးမှူးဖြစ်သည်။ ယင်းသည်ဖိုင်းယားတေးလ်လီမိတက်၏လုပ်ငန်းဆောင်ရွက်ပုံတစ်ခုဖြစ်သည်။ အင်ပီးရီးယဲလ်ကောလိပ်ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒဌာနတွင် အခြေစိုက်သော အာဖရိကနှင့်ဥရောပ ရိက္ခာနှင့်စိုက်ပျိုးရေးလုပ်ငန်းကိုင်ဖက်များအစီအစဉ်တွင် သုတေသနအရာရှိနှင့်လက်ထောက်စုံစမ်းစစ်ဆေးရေးမှူးတာဝန်ကိုထမ်းဆောင်ခဲ့သည်။ ဖွံ့ဖြိုးမှုအတွက်စိုက်ပျိုးရေး သုတေသနဆိုင်ရာဆွေးနွေးပွဲကို ကျင်းပနိုင်ရန် ကုလသမဂ္ဂ၊ FAO၊ GFARတို့နှင့်လက်တွဲလုပ်ဆောင်ခဲ့သည်။ အစီအစဉ်အရာရှိအဖြစ် ၁၅နှစ်ခန့်တာဝန်ထမ်းဆောင်ခဲ့ရာတွင် ဆီယက်တယ်လ်တွင်အခြေစိုက်သော ဘီလ်နှင့်မယ်လင်ဒါ ဂိတ်ဖောင်ဒေးရှင်း၏ စိုက်ပျိုးရေးအဖွဲ့နှင့် လန်ဒန်ရှိ ဂတ်စ်ဘီအီအီလျူဖောင်ဒေးရှင်း တို့တွင်နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည်။ အထူးသဖြင့် ဆဟာရအနီး ဒေသဆိုင်ရာစိုက်ပျိုးရေးဖွံ့ဖြိုးမှုကို စိတ်ဝင်စားခဲ့သည်မှာ ကာလကြာ ရှည်ပြီဖြစ်သည်။ ယင်းဒေသတွင် အနှစ် ၂၀ ကြာမျှနေထိုင်ခဲ့ကာ ထိရောက်သောလုပ်ငန်းဌာနများ၊ အရင်းအနှီးရန်ပုံငွေများ၊ စိုက်ပျိုးရေးဖွံ့ဖြိုးမှုအစီအစဉ်များတို့ကိုထူထောင်ခဲ့သည်။

DR ZAW OO



U Zaw Oo is Economic Advisor to the President U Thein Sein of Republic of the Union of Myanmar. He is also Executive Director of the Centre for Economic and Social Development of the Myanmar Resource Development Institute, an independent think-tank dedicated to inclusive and sustainable development of Myanmar. He is also a member of the Administrative Reform Coordination Committee of the Office of the President, National Land Use Management Central Committee, as well as the Task Force on Public Service Performance Appraisal, which facilitates public feedbacks to support administrative reforms and other reform programs in Myanmar. He contributed to the development of the Framework of Economic and Social Reform that guides a comprehensive set of reforms and development cooperation for 2012-15 as well as the country's successful conclusion of Paris Club agreement in January 2013. In his capacity as National Coordinator, he has successfully led Myanmar's efforts to become a member of international Extractive Industry Transparency Initiative in 2014 while serving as a principal advisor for tax reforms, SME development, civil service reform and decentralisation.

ဒေါက်တာဇော်ဦး

ဦးဇော်ဦးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၏ စီးပွားရေးအကြံပေးတစ်ဦးဖြစ်သည်။ မြန်မာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း၏ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MDRI-CESD) တွင်လည်း အမှုဆောင်ညွှန်ကြားရေးမှူးအဖြစ်ဆောင်ရွက်လျက်ရှိသည်။ သမ္မတရုံး၏ အုပ်ချုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ကော်မတီ၊ ပြည်သူ့စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့နှင့် အမျိုးသား မြေအရင်းအမြစ် စီမံခန့်ခွဲရေး ဗဟိုကော်မတီတို့တွင်လည်း အဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်နေသည်။ ဦးဇော်ဦးသည် ကိုလံဘီယာ တက္ကသိုလ်နှင့် အမေရိကန် တက္ကသိုလ်တို့တွင် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်း၊ နိုင်ငံရေး ဘောဂဗေဒ ဘာသာရပ်များအထူးပြုဖြင့် ဘွဲ့လွန်တက်ရောက်သင်ကြားခဲ့သည်။ “စီးပွားရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး မူဘောင် ၂၀၁၂-၁၅” ကိုပြုရာတွင် ပါဝင်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလကလပ် ကြေးမြီလျော်စစ်ရေး ကိစ္စရပ်များတွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ EITI အဖွဲ့ဝင်ဖြစ်ရေးအတွက် ကြိုးပမ်းအားထုတ်မှုတွင်လည်း National Coordinator အဖြစ် ဆောင်ရွက်နေသည်။

DR OHMAR KHAING



Dr Ohnmar Khaing has been the Coordinator of the Food Security Working Group (FSWG) Myanmar since 2009. She focuses on food sovereignty for people and communities affected by food insecurity. The FSWG provides a knowledge platform for the networking, capacity development, information sharing, and policy

advocacy to improve food security and livelihood related issues in Myanmar. She received a Hubert H. Humphrey Fellowship and studied at Cornell University, New York in 2008-2009, prior to which sheworked for UNWFP as an agricultural specialist. Her PhD in tropical agriculture is from Kasetsart University, Bangkok. She worked at Ministry of Agriculture in Myanmar from 1994 to 2005 and at the Thailand Royal Agricultural Research Center as a Senior Researcher in 2003.

ဒေါက်တာဥမ္မာခိုင်

ဒေါက်တာ ဥမ္မာ ခိုင် သည် စားနပ်ရိက္ခာ ဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (FSWG) တွင် ညွှန်ကြားရေးမှူးအဖြစ် မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင် လျက်ရှိပါသည်။ စားနပ်ရိက္ခာ မဖူလုံမှုကြောင့် ထိခိုက်နေသော လူထုတို့အတွက် စားနပ်ရိက္ခာ ရပိုင်ခွင့်ကို အထူး အာရုံစိုက်ပါသည်။ FSWG အဖွဲ့သည် မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာဖူလုံရေးနှင့် အသက်မွေးမှုဆိုင်ရာ ပြဿနာများ အတွက် မူဝါဒ ဆိုင်ရာ အသိပေးစည်းရုံးမှု၊ သတင်းအချက်အလက်ဖလှယ်ခြင်း၊ စွမ်းဆောင်ရည်တည်ဆောက်ခြင်း၊ ကွန်ရက်ဖွဲ့ခြင်းတို့နှင့် သက်ဆိုင်သည့် ထိရောက်သော သုတေသနပြုတစ်ခုကို ဖြည့်ဆည်းပေးပါသည်။ ဟူးဘတ်ဟမ်ဖရေ ဗညာသင်ဆုကို ရရှိပြီး နယူးယောက် ကွန်နက်တိကတ် တွင် ၂၀၀၈-၂၀၀၉ ခုနှစ်၌ ပညာသင်ကြားခဲ့ပါသည်။ UNWFP တွင် စိုက်ပျိုးရေး ပါမညာရှင်အဖြစ် ၂၀၀၆ မှ ၂၀၀၈ ခုနှစ် အထိ လုပ်ကိုင်ခဲ့ပါသည်။ ဘန်ကောက်ကစက်ဆက်တက္ကသိုလ်မှ အပူပိုင်းဒေသစိုက်ပျိုးရေး ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ကို ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံစိုက်ပျိုးရေးဝန်ကြီးဌာနတွင် ၁၉၉၄ မှ ၂၀၀၅ ခုနှစ် အထိလည်းကောင်း၊ ထိုင်းစိုက်ပျိုးရေး သုတေသနဌာနတွင် အထက်တန်း သုတေသီအဖြစ် ၂၀၀၃ ခုနှစ်တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။

DR MICHAEL WALES



Dr Michael Wales worked as a Principal Adviser for the FAO Investment Centre until 2008. With over 35 years of experience in rural development in Africa and South-East Asia, his main expertise is in strategy and investment formulation, working mainly for World Bank, AfDB, AsDB, and IFAD on topics such as food security,


rural livelihoods, smallholder estate crops (in Asia), Africa-wide agriculture strategy and agriculture sector-wide approaches (SWAPs). He has focused on public expenditure analysis, aid effectiveness and donor coordination as co-chair of the Global Donor Platform for Rural Development (GDPDRD). He has been external adviser to the LIFT Fund Board since 2010.

ဒေါက်တာမိုက်ကယ်ဝေးလ်

ဒေါက်တာမိုက်ကယ်ဝေးလ်သည် ၂၀၀၈-ခုနှစ်အထိ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ ရင်းနှီးမြှုပ်နှံမှုဌာနတွင် အဓိကအကြံပေးအဖြစ် လုပ်ကိုင်ခဲ့ပါသည်။ အာဖရိကနှင့် အာရှကျေးလက်ဒေသဖွံ့ဖြိုးရေးတိုင်းပတ်သက်၍ ၃၅-နှစ်တာအတွေ့အကြုံရှိသူတစ်ဦး ဖြစ်ပြီး၊ အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာနည်းပညာများ ချမှတ်ရေးလုပ်ငန်းတွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပါသည်။ ထို့အပြင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အာဖရိကဖွံ့ဖြိုးရေးဘဏ်နှင့် စိုက်ပျိုးရေးနှင့်ကျေးလက်ဆိုင်ရာဖွံ့ဖြိုးရေးအပြည်ပြည်ဆိုင်ရာရန်ပုံငွေအဖွဲ့ (IFAD) တို့အတွက် စားနပ်ရိက္ခာဖူလုံရေး၊ ကျေးလက်လူနေမှုဘဝဖွံ့ဖြိုးရေး၊ အာရှဒေသ၏ တောင်သူငယ်များဖွံ့ဖြိုးတိုးတက်ရေး၊ အာဖရိကဒေသစိုက်ပျိုးရေးဆိုင်ရာ မဟာဗျူဟာများနှင့် စိုက်ပျိုးရေး ဖွံ့ဖြိုးရေးအတွက်ချဉ်းကပ်သည့် နည်းလမ်းများချမှတ်ရေး အစရှိသည့် လုပ်ငန်းများအတွက် လုပ်ဆောင်ပေးခဲ့ဖူးသည့် အတွေ့အကြုံ လည်းရှိပါသည်။ ၎င်းအထူးပြုလုပ်ဆောင် နေသည့် လုပ်ငန်းများမှာ ရန်ပုံငွေခြင်းကိုစိစစ်သုံးသပ်ခြင်း၊ ရန်ပုံငွေများ အကျိုးရှိစွာ အသုံးပြုနိုင်ရန်အကြံပေးခြင်း၊ ကမ္ဘာလုံးဆိုင်ရာကျေးလက်ဒေသဖွံ့ဖြိုးရေးအလှူရှင်များ ရန်ပုံငွေအဖွဲ့ကြီး (Global Donor Platform for Rural Development - GDPDRD) တွင် အလှူရှင်များကြား ညှိနှိုင်းပေးခြင်း အစရှိသည်တို့ဖြစ်ပါသည်။ လောလောဆယ်တွင် ဒေါက်တာမိုက်ကယ်ဝေးလ်သည် (LIFT) ရန်ပုံငွေဘုတ်အဖွဲ့၏ အကြံပေးအဖြစ် ၂၀၁၀ ခုနှစ်ကတည်းက လုပ်ကိုင်လျက်ရှိပါသည်။

DAY TWO: SUPPORTING RESILIENCE AND GROWTH

PROFESSOR UDAYA SEKHAR NAGOTHU



Udaya Sekhar Nagothu is Professor and Director of International Projects at the Norwegian Institute for Agriculture and Environmental Research (BIOFORSK). He is currently leading several projects in India, Vietnam, Bangladesh and other countries in the region focusing on climate change and its impact on agriculture and food

security. He has specialised in socio-economics, institutional, stakeholder and policy analysis. He has developed stakeholder participatory methods (e.g. a stakeholder panel method) to promote active stakeholder involvement in development and research projects and to narrow the gap between science and policy development.

ပါမောက္ခ ဥဒယစေခါ နဂိုထူ

ပါမောက္ခ ဥဒယစေခါ နဂိုထူသည် နော်ဝေစိုက်ပျိုးရေးနှင့်ပတ်ဝန်းကျင်သုတေသနဗိမာန်တွင် ပါမောက္ခနှင့် နိုင်ငံတကာစီမံချက်ညွှန်ကြားရေးမှူး အဖြစ် ဆောင်ရွက်နေသည်။ လောလောဆယ်ဆယ်တွင် အိန္ဒိယ၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နှင့် ဒေသတွင်းအခြားနိုင်ငံများတွင် ရာသီဥတုအပြောင်းအလဲနှင့် စိုက်ပျိုးရေး ရိက္ခာဖူလုံရေးတို့သို့ ယင်း၏သက်ရောက်မှုတို့ကို အာရုံစိုက်သော စီမံချက်အချို့ကို ဦးဆောင်နေသည်။ လူမှုစီးပွားရေးပညာရပ်၊ ဌာနဖွဲ့စည်းခြင်း၊ ပတ်သက်ဆက်နွယ်သူများ၊ မူဝါဒသုံးသပ်ခြင်းဟူသော ဘာသာရပ်များတွင် ကျွမ်းကျင်သည်။ သိပ္ပံပညာနှင့်မူဝါဒချမှတ်မှုတို့၏ ကွာဟမှုကို ကျဉ်းမြောင်းစေရန်နှင့် ဖွံ့ဖြိုးမှုနှင့်သုတေသနစီမံချက်များတွင် ပတ်သက်ဆက်နွယ်သူများ တက်ကြွစွာ ပါဝင်နိုင်စေရန်အတွက် နည်းနာတစ်ရပ်ကိုတည် ဆောက်ခဲ့သည်။

PROFESSOR NAY HTUN



Professor Nay Htun teaches Environmental Conflicts Negotiation and Resolution, and Global Environmental Change at Stony Brook Southampton in New York State. He is a Fellow and Visiting Professor of International Environmental Policies, Center for Environmental Policies, (Imperial College London); Visiting Professor and Senior Advisor (International Institute

for Industrial Environmental Economics, Lund University, Sweden), Visiting Professor and Member of the International Advisory Board (Chulabhorn Research Institute, Bangkok, Thailand) and Honorary Professor (Tongji University, Shanghai, China). He served in the United Nations for over 25 years where he was UN Assistant-Secretary General at the United Nations Development Programme (UNDP) and the United Nations Environment Programme (UNEP). At the UN Secretariat, he helped establish the Business Council for Sustainable Development, Geneva. He is the founder of Green Economy Green Growth (GEGG) Myanmar.

ပါမောက္ခဦးနေထွန်း

ပါမောက္ခဦးနေထွန်းသည် ပတ်ဝန်းကျင်ဆိုင်ရာ ပဋိပက္ခများညှိနှိုင်းခြင်း၊ ဖြေရှင်းခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ပြောင်းလဲမှုဘာသာရပ်များကို စတုန်နီဘရမ်၊ ဆောက်သင်ပိတန်၊ နယူးယောက်ပြည်နယ်တွင်သင်ကြားပေးနေသည်။ လန်ဒန်အင်ပီးရီးယဲလ်ကောလိပ်၊ ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒများဌာနတွင် နိုင်ငံတကာပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ ဧည့်ပါမောက္ခအဖြစ်လည်းကောင်း၊ ဆွီဒင်နိုင်ငံလွန်းဒ်တက္ကသိုလ်၊ နိုင်ငံတကာစက်မှုပတ်ဝန်းကျင်စီးပွားရေး ပညာဌာနတွင် ဧည့်ပါမောက္ခနှင့်အထက်တန်း အကြံပေးအဖြစ်လည်းကောင်း၊ ထိုင်းနိုင်ငံဘန်ကောက်ရှိ စူဠဘာရီ သုတေသနဗိမာန်တွင် ဧည့်ပါမောက္ခနှင့် နိုင်ငံတကာအကြံပေးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ တရုတ်နိုင်ငံရှန်ဟိုင်းမြို့တွင်တက္ကသိုလ်တွင် ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ်လည်းကောင်း ဆောင်ရွက်နေသည်။ ကုလသမဂ္ဂတွင် ၂၅နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ရာတွင် UNDP နှင့် UNEP တို့၌ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် တာဝန်တို့ကို ထမ်းဆောင်ခဲ့သည်။ ကုလသမဂ္ဂရုံးချုပ်တွင်ရှိစဉ် ရှိန်ဟိုင်းဆက်မပြတ်ဖွံ့ဖြိုးရေးအတွက် စီးပွားရေးကောင်စီထုတ်ဝေရာတွင် ပါဝင်ကူညီခဲ့သည်။ အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးရေး (GEGG)ကို မြန်မာနိုင်ငံတွင် တည်ထောင်ခဲ့သူ ဖြစ်သည်။

DR MICHAEL P GRIFFITHS



Dr Michael P Griffiths has worked in the social protection sector in Myanmar for over 11 years, initially as Country Director for the Leprosy Mission, and subsequently as Director of Research for the Social Policy & Poverty Research Group (SPPRG) During this time, he has served as consultant to the National Disability Working Group, as well as

being a key author of the National Disability Survey and of Plan of Action for Persons with Disabilities. He has provided support to the social protection working group, as well as to State and Regional Governments on social protection planning. SPPRG cooperates with government departments and humanitarian partners to build capacity in evidence based planning for development.

ဒေါက်တာ မိုက်ကယ်ပီဂရိဖ်စ်သ်

ဒေါက်တာ မိုက်ကယ်ပီဂရိဖ်စ်သ်သည် မြန်မာနိုင်ငံလူမှုရေးအကာအကွယ် ကဏ္ဍတွင်လုပ်ကိုင်ခဲ့သည်မှာ ၁၁နှစ်ကျော်ရှိပြီဖြစ်သည်။ အနာကြီးရောဂါကုသ ရေးတွင် နိုင်ငံတာဝန်ခံအဖြစ်စတင်ထမ်းဆောင်ခဲ့ပြီး ဆက်လက်၍လူမှုရေး မူဝါဒ နှင့်ဆင်းရဲမှုသုတေသနအုပ်စု (SPPRG)တွင် သုတေသန ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အမျိုးသားမသန်မစွမ်း မှုအလုပ်အကိုင်အတွင်း အတိုင်ပင်ခံအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ လူ မှုရေးအကာအကွယ်အလုပ်အကိုင်အုပ်စုကိုလည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရများသို့ လူမှုရေးအကာအကွယ်စီမံချက်ရေးဆွဲခြင်းနှင့်ပတ် သက်၍လည်း ကောင်း အထောက်အကူပေးခဲ့သည်။ SPPRGသည် အစိုးရဌာနများ၊ လူသား ချင်းစာနာသောအကူအညီပေးသူများနှင့် ပူးပေါင်းကာဖွံ့ဖြိုးရေးဆိုင်ရာစီမံချက် ရေးဆွဲရာတွင် သက်သေအခြေပြုရေးဆွဲနိုင်ရန်အတွက် စွမ်းဆောင်ရည်တည် ဆောက်ပေးလျက်ရှိသည်။

GAVIN McGILLIVRAY



Gavin McGillivray is the Head of DFID in Myanmar. Previously, he was the Head of DFID Private Sector Department and of DFID Global Funds & Development Finance Institutions. He has been UK Director on the Board of GAVI, and UK Director on the Board of UNITAID.

ဂဗင် မဂင်အီဗရီ

ဂဗင် မဂင်အီဗရီ သည် မြန်မာနိုင်ငံရှိ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာန (DFID) ရုံး၏ အကြီးအကဲဖြစ်ပါသည်။ ယခင်က ၎င်းသည် DFID Private Sector Department and of DFID Global Funds & Development Finance Institutions တို့တွင် အကြီးအကဲအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၇ - ၀၉ တွင်၎င်းသည် Board of GAVI တွင် UK Director, ၂၀၀၇ - ၁၀ တွင် UNITAID ၏ဘုတ်အဖွဲ့တွင် UK Director တာဝန်များကိုဆောင်ရွက်ခဲ့ပြီး DFID International Financial Institutions Dept. ဌာန၏အကြီးအကဲအဖြစ်လည်း ဆောင် ရွက်ခဲ့ပါသည်။

CONTACTS

The Livelihoods and Food Security Trust Fund

UNOPS FUND MANAGEMENT OFFICE

12(O), Pyi Thu Lane, 7 Mile,

Mayangone Township, Yangon, Myanmar

Phone: + 95 1 65 72 80~87, +95 1 65 77 02~04

Fax: +95 1 65 72 79

lift@unops.org

www.lift-fund.org

www.facebook.com/liftfund

<http://www.youtube.com/user/liftfund>